



ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက် ဒီဇင်ဘာ ၂၀ ရက်မှ ဇန်နဝါရီလ (၂) ရက်၊ ၂၀၂၂ ခုနှစ်
Karenni Civil Society Network

P.O. Box - 100, Mae Hong Son, 58000, Thailand
 Phone: 06 5329 7814, E-mail:kcsn2010@gmail.com

ဇန်နဝါရီလ ၆ ရက်၊ ၂၀၂၂ ခုနှစ်

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက် ဒီဇင်ဘာ ၂၀ ရက်မှ ဇန်နဝါရီလ (၂) ရက်၊ ၂၀၂၂ ခုနှစ်


ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း

စဉ်		ဖေဖော်ဝါရီ ၁ - ဒီဇင်ဘာ ၁၉	ဒီဇင်ဘာ ၂၀ - ဇန်နဝါရီ ၂	စုစုပေါင်း
၁	အရပ်သားများ သတ်ဖြတ်ခံရခြင်း	၁၃၃	၄၉	၁၈၂
၂	အရပ်သားများ ဖမ်းဆီးခံရခြင်း	၂၅၇	၁၁	၂၆၈
၃	အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း	၁၄၆	၁	၁၄၇
၄	အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ			
	လွိုင်ကော်မြို့နယ်	၄၄	၂၀	၆၄
	ဒီးမော့ဆိုမြို့နယ်	၂၅၉	၁	၂၆၀
	ဖယ်ခုံမြို့နယ်	၁၀၉		၁၀၉
	ဖရူဆိုမြို့နယ်	၃		၃
၅	ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈
	ဘောလခဲမြို့နယ်	၄၂		၄၂
	စုစုပေါင်းထုတ်ပယ်ခြင်း	၂၆၂၃		၂၆၂၃

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း

စဉ်	မြို့နယ်	ခန့်မှန်းဦးရေ ဒီဇင်ဘာ ၅ ရက်နေ့ အထိ	IDPs အသစ် ဒီဇင်ဘာ ၆ - ဒီဇင်ဘာ ၁၉ ရက်နေ့	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၃၂၃၁၁		၃၂၃၁၁
၂	ဒီးမော့ဆို	၆၈၂၆၅		၆၈၂၆၅
၃	ဖရူဆို	၄၄၀၃		၄၄၀၃
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၄၁၀၀၀		၄၁၀၀၀
၆	ရှားတော	၂၂၁၅		၂၂၁၅
၇	မယ်စုံ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၇၄၁		၃၇၄၁
	စုစုပေါင်း	၁၅၆၉၃၉		၁၅၆၉၃၅

စကစ စစ်ဆင်ရေးများနှင့် ချိုးဖောက်မှုများပြုလုပ်သည့်နေရာ၊ ဒီဇင်ဘာလ(၂၀)ရက်၊ ၂၀၂၁ခုနှစ်မှ- ဇန်နဝါရီလ (၂)ရက်၊ ၂၀၂၂ခုနှစ်



• **ခရစ္စမတ်အကြိုနေ့ စကစမှ အရပ်သားများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း**

ဒီဇင်ဘာလ ၂၃ ရက်နေ့၊ ဒီးမော့ဆိုတွင် အခြေစိုက်သော ခမရ ၄၂၇ နှင့် ခလရ ၁၀၂ တပ်တွင် တပ်စွဲထားသော အင်အား ၂၀၀ ခန့်ရှိ ခမရ ၁၀၈ (တပ်မ ၆၆ လက်အောက်ခံ) တပ်ရင်းသည် ဒီးမော့ဆိုမြို့မှ ဖရူဆိုသို့ ခြေလျင်ဖြင့်

စစ်ကြောင်းထိုးလာခဲ့သည်။ ၎င်းစစ်ကြောင်းသည် ဖရူဆိုသို့ စစ်ကြောင်းဆက်နိုင်ရန်အတွက် ဒေါ်ညေးခူ ကျေးရွာတွင် တစ်ညအိပ်ခဲ့ကြသည်။

ဒီဇင်ဘာလ ၂၄ ရက် အချိန်ပြဇယား

နံနက်စောစောအချိန်: စစ်ကောင်စီတပ်များသည် ဒေါ်ညေးခူရွာမှ ရွာသားများ၏နေအိမ်များအား မွေနှောက် ရှာဖွေပြီး တောင်ဘက်အရပ်သို့ ခြေလျင်ဖြင့် လမ်းမကြီးအတိုင်းမသွားပဲ စစ်ကြောင်းချီလာခဲ့သည်။

နံနက် ၁၁:၃၀ နာရီ - စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့အနောက်ဘက် ၂ ကီလိုမီတာအကွာ မကြာခန့်တိုက်ပွဲများကြောင့် ဒေသခံရွာသားများနှင့် အရပ်သားများမှ ဖရူဆိုနှင့်ဒီးမော့ဆို လမ်းမကြီးကို ရှောင်ရှားပြီး သွားလာနိုင်ရန်အတွက် အသုံးပြုလေ့ရှိသော လမ်းကြောင်းငယ်ပေါ်တွင် ရပ်နားခဲ့ကြသည်။ စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအုပ်စုအတွင်းရှိ မိုဆိုကျေးရွာ၏ မြောက်ဘက် တစ်ကီလိုမီတာအကွာတွင် ရပ်နားခဲ့ကြသည်။

နံနက် ၁၁:၃၀ နာရီ- မွန်းလွဲ ၁ နာရီ - စစ်ကောင်စီတပ်များသည် သွားလာသည့် မော်တော်ယာဉ်များအား အတင်း ရပ်ခိုင်းခြင်း- လွှဲပြောင်းမှု ဘောလုံးသို့ ဓါတ်ဆီသယ်ဆောင်သည့် ကုန်ကား ၃ စီး၊ ကားငယ် ၃စီး၊ ထော်လဂျီ ၁ စီး နှင့် မော်တော်ဆိုင်ကယ် ၁၅ စီးပါဝင်သည်။ မော်တော်ယာဉ်များထဲတွင် လူ ၄၂ ဦးပါရှိပြီး ၎င်းတို့အား ဖမ်းဆီး ထားခဲ့ကြသည်။

မွန်းလွဲ ၁-၂ နာရီ၊ ဗမာ့စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် အမှတ် ၁၀၀၄ စစ်သား ၄ ဦးမှ ဖမ်းဆီးခံ ထားသော ပြည်သူများအား ပြန်လည်လွတ်ပေးရန် သွားရောက်ညှိနှိုင်းပေးခဲ့ကြသည်။ စစ်ကောင်စီတပ်များမှ ထိုသူ ၄ ဦးအား လက်နောက်ပြန်ကြိုးတုတ်ပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သည်။ ၎င်းတို့၏ အလောင်းများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသော နေရာတွင်ပစ်ထားပြီး မီးရှို့ခြင်းမပြုလုပ်ခဲ့ကြချေ။

မွန်းလွဲ ၂ နာရီ၊ ဖမ်းဆီးပြီး လက်နောက်ပြန်ကြိုးတုတ်ကာ ညှဉ်းပန်းနှိပ်စက်ခံထားရသော ရွာသား ၄၂ ဦးကို စစ်ကောင်စီတပ်များမှ ၎င်းတို့အား ဓါတ်ဆီဖြင့်လောင်းကာ မော်တော်ယာဉ်များနှင့်အတူ မီးရှို့လိုက်သည်။ အချို့သောသူများသည် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံရသည့် အသွင်ပေါ်လွင်သည်။ မော်တော်ဆိုင်ကယ် ၁၀ စီးသည် မီးရှို့သည့်အထဲတွင် မပါပဲ ကျန်ခဲ့သည်။ မီးရှို့သည့်အချိန်တွင် စစ်ကောင်စီ ခမရ ၁၀၈ တပ်မှ လက်နက်များပစ်ခတ်ခြင်း၊ ဖရူဆိုမြို့အခြေစိုက် ခမရ ၅၃၁ နှင့် ခမရ ၄၂၈ တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ကရင်နီတပ်များနှင့် တိုက်ပွဲဖြစ်ခြင်းမရှိပဲ တိုက်ပွဲဖြစ်နေသည့် အသွင် ဟန်ဆောင်ဖန်တီး ခဲ့ကြသည်။

ထို့နောက် ခမရ ၁၀၈ တပ်များသည် ဖရူဆိုမြောက်ဘက်တွင် အခြေစိုက်သော ခမရ ၅၃၁ တပ်သို့ အရှေ့ဘက်ကို မျက်နှာမူပြီး ထွက်ခွာသွားခဲ့ကြသည်။


ညနေ ၃ နာရီ၊ မီးခိုးလုံးကြီးများထွက်ပေါ်လာသော မြင်ကွင်းအနီးသို့ ကရင်နီတပ်မတော်နှင့် ကရင်နီအမျိုးသား

များ ကာကွယ်ရေးတပ်များ ကြိုးစားချဉ်းကပ်ခဲ့သော်လည်း နီးကပ်စွာမချဉ်းကပ်ရဲကြသေးဘဲ မော်တော်ယာဉ်များ ကိုသာ မီးရှို့ခဲ့သည်ဟု ထင်ခဲ့ကြသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့၊ ကရင်နီတပ်မတော်နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်များသည် အစုလိုက် အပြုံလိုက်သတ်ဖြတ်ခံထားရသော နေရာသို့ ရောက်ရှိလာပြီး မီးရှို့ထားသောအလောင်းများ တွေ့ရှိခဲ့ကြသည်။ ထိုနေရာ၌ရှိနေစဉ် စစ်ကောင်စီတပ် ၁၀၈ နှင့် ၅၃၁ တပ်များသည် အခင်းဖြစ်ပွားခဲ့သည့် နေရာသို့ ပြန်လာသောကြောင့် နံနက် ၉ နာရီမှ နေ့လည် ၂ နာရီကြာ တိုက်ပွဲများဖြစ်ပွားခဲ့ကြသည်။

စစ်အုပ်စုကို ဆန့်ကျင်သည့် ကရင်နီပြည်နယ်ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုအရ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရသူ ၄၂ ဦး၏ အလောင်းများတွင် ကျား ၂၆ ဦး၊ မ ၅ ဦးနှင့် အသက် ၁၂နှစ်မှ ၁၅ကြားအရွယ် မိန်းကလေးငယ် တစ်ဦးလည်း ပါဝင်ကြောင်း ဖော်ပြခဲ့ကြသည်။ ကျန်ရှိနေသော အလောင်းများသည် အလွန်ပျက်စီးနေသောကြောင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးပေ။ သတ်ဖြတ်ခံရသော ဖရူဆိုမြို့နယ်မှ ရွာသားအများစုသည် မာခရော်ရှေးကျေးရွာ၊ လောဂျာကျေးရွာ၊ ခူးရူကျေးရွာနှင့် မိုဆိုကျေးရွာမှ ရွာသားများဖြစ်ကြသည်။ လွိုင်ကော် ပန်ကန်းရှိ ဓါတ်ဆီကားပိုင်ရှင် ကျော်လွင်မှလွဲ၍ ၎င်းနှင့်အလုပ်သမားအချို့ အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်အပြီး တာဝန်ထမ်းဆောင်ရန်ရုံးသို့ ပြန်လာနေသည့် Save the Children မှ ဝန်ထမ်း ၂ ဦးလည်းပါဝင်ခဲ့ကြသည် (ထိုကိစ္စကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် Save the Children မှ အတည်ပြုသည်)

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး စကစ၏ အရပ်သားများအားအစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း





ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး စစ်ကောင်စီ၏ မီးရှို့ခြင်းကြောင့် လောင်ကျွမ်းနေသော မော်တော်ယာဉ်များနှင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူ ရုပ်ကြွင်းများ

- ဆက်လက်ဖြစ်ပေါ်နေသော စစ်ကောင်စီ၏ နယ်မြေရှင်းလင်းခြင်း၊ အရပ်သားနေရာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်များမီးရှို့ခြင်း၊ ထင်တိုင်းကြာ ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများ

ဒီဇင်ဘာလ ၂၀ ရက်နေ့၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးအရှေ့ဘက်ခြမ်းရှိ ကွန်နားကျေးရွာမှ ပြည်သူ့နေအိမ် (၅)လုံး ထပ်မံမီးရှို့ခဲ့ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ နေအိမ် ၂၄ လုံးမီးရှို့ ခံခဲ့ရသည်။ (နေအိမ် ၁၁ လုံးအား ပြီးခဲ့သည့် KCSN ၏အစီရင်ခံစာတွင် ထုတ်ပြန်ပြီးဖြစ်သည်။)

ဒီဇင်ဘာလ ၂၁ ရက်နေ့၊ ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်များသည် ဖယ်ခုံအရှေ့ဘက်ကမ်း ဆီမီလောရွာသား (၈)ဦးအား စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည်။ ထို့အပြင် အောက်တိုဘာလ (၂၈)ရက်နေ့တွင် စစ်ကောင်စီမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသည့် ဖယ်ခုံမြို့နယ်၊ ရွှေပြည်အေးရွာသား (၁၉)ဦး အနက် အသက်(၆၇)နှစ်ရှိသူ ဦးမောင်ယိုနှင့် အသက် (၄၉)နှစ်ရှိသူ ဦးစိုးတင့်တို့ (၂)ဦးသည် ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် သေဆုံးသွားခဲ့သည်။ ကျန်ရှိ (၁၇)ဦးအား တောင်ကြီးမြို့ အမှတ်(၁) ရဲစခန်းတွင် ထိန်းသိမ်းခံထားရပြီး နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲဆိုထားသည်။

ဒီဇင်ဘာလ(၂၄)ရက်နေ့၊ စစ်ကောင်စီမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့နယ်ရှိ ဘာဒိုရွာသားတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး နေအိမ်တလုံးထိမှန်ပျက်စီးသွားခဲ့သည်။

ဒီဇင်ဘာလ(၂၅)ရက်နေ့၊ ညနေ ၃:၄၅ မိနစ်ခန့်တွင် DMO- PDF နှင့် KGZတို့ ပူးပေါင်းပြီး ဒီးမော့ဆိုမြို့မ ရဲစခန်းတွင် အခြေစိုက်သည့် စစ်ကောင်စီတပ်အား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ (၃)ဦး သေဆုံးပြီး DMO- PDF မှ (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။ တိုက်ပွဲအပြီး စစ်ကောင်စီတပ်များမှ ဒီးမော့ဆိုမြို့မ ရဲစခန်းအနီးရှိ ပြည်သူ့နေအိမ် (၁)လုံး မီးရှို့သွားခဲ့သည်။

ဒီဇင်ဘာလ(၂၇)ရက်နေ့၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက် ရထားလမ်းအနီးရှိ စစ်ကောင်စီကင်းပုန်းအား DMO- PDF နှင့် Loikaw KGZ ပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၃)ဦးပြင်းထန်စွာ ဒဏ်ရာ ရရှိကြောင်း DMO- PDF မှ ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာလ(၂၉)ရက်နေ့၊ မနက် ၃ နာရီအချိန်တွင် ညီနောင် ၃ ဖွဲ့ဖြစ်သည့် KDF ၊ JPDF နှင့် GZ-21 တို့မှ လွိုင်ကော် ခရိုင်ရဲရုံးအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်သား (၂)ဦးသေဆုံးခဲ့သည်။

တစ်ရက်တည်းတွင်ပင် ဖယ်ခုံ ခမရ ၃၃၆ တပ်အနီး တောင်ယာထဲတွင် သားအမိနှစ်ဦးပြောင်းဖူး ရိတ်သိမ်းနေစဉ် သမီးမှာ မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် လွိုင်ကော်ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါသည်။

ဒီဇင်ဘာလ (၃၀) ရက်နေ့၊ ဒီးမော့ဆိုမြို့ရှိ စစ်ကောင်စီတပ် ခလရ (၄၂၇)တပ်အား ည ၈ နာရီအချိန်တွင် ကရင်နီ ဒီမိုကရက်တစ်တပ်ဦး(KDF)က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ် (၈)ဦးသေဆုံးကာ (၂၀) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KDF မှ ထုတ်ပြန်သည်။

ဒီဇင်ဘာလ (၃၁) ရက်နေ့၊ မနက် ၉ နာရီအချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်၊ KA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၃)ဦး ထိခိုက်သေဆုံးနိုင်ကြောင်း KNDF မှ ထုတ်ပြန်သည်။ အထိအခိုက်များသော စစ်ကောင်စီတပ်များသည် ညနေ (၃:၄၀)အချိန်တွင် တိုက်လေယဉ် (၃)စီးဖြင့် လာရောက်ပစ်ကူခဲ့သည့်အတွက် ကရင်နီတပ်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဇန်နဝါရီလ (၁)ရက်နေ့၊ ဒီးမော့ဆိုမြို့နယ် မြို့မရဲစခန်း ဘုရားစေတီပိုင်းထဲတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့်၊ KA တို့မှ ညနေ (၁၆:၃၀) အချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ (၅)ဦး သေဆုံးခဲ့သည်။

ဇန်နဝါရီလ (၁) ရက်နေ့၊ လွိုင်ကော်မြို့ ဒေါ်ခင်အောင်ကွက်အတွင်းရှိ စစ်ကောင်စီကင်းပုန်းအား ကရင်နီ ဒီမိုကရက်တစ်တပ်ဦး KDF ၊ PDF၊ GZ - 21တို့မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ (၃)ဦးသေဆုံးပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

ဇန်နဝါရီလ (၂)ရက်နေ့၊ ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်အနီးတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ်များ၊ KA တို့နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်ကာ တိုက်ပွဲအတွင်း လွိုင်ကော် PDFမှ ရဲဘော် (၁)ဦးနှင့် KAမှ ရဲဘော် (၁)ဦး ကျဆုံးသွားခဲ့သည်။ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်သော်လည်း တိကျသည့် အရေအတွက်များ မသိရှိရပေ။

• အိုင်ဒီပီများ အကူအညီများပြတ်လတ်မှုကြုံရခြင်း နှင့် မလုံခြုံမှုများ မြင့်တက်လာခြင်း

တိုက်ပွဲများဆက်လက်ဖြစ်ပေါ်နေခြင်းနှင့် စစ်ကောင်စီမှ နယ်မြေရှင်းလင်းရေးများ ပြုလုပ်ခြင်းတို့ကြောင့် အိုင်ဒီပီများသည် နေအိမ်သို့ ပြန်လည်နေထိုင်ခြင်း မပြုလုပ်ရဲကြသေးချေ။ ဆင်းရဲစွာဖြင့် အိုင်ဒီပီစခန်းတွင် နေထိုင်နေကြရပြီး စားနပ်ရိက္ခာ၊ဆေးဝါးပြတ်လပ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသော အခင်းနှင့်ပတ်သက်ပြီး စစ်ပြေးရှောင်ပြည်သူများသည် ၎င်းတို့၏ ပုန်းရှောင်နေသော အိုင်ဒီပီစခန်းများအား တိုက်ခိုက်ခံရမည်ကို အလွန်စိုးရိမ်နေကြရသည်။

- ကရင်နီပြည်၏ ကိုဗစ်အခြေအနေ

ကရင်နီပြည်၏ ကိုဗစ်အခြေအနေ (စကစ ကျန်းမာရေးဌာန)

ရက်စွဲ	ကိုဗစ်ပိုးတွေ့လူနာ	သေးဆုံးသည့် ဦးရေ
ဇွန် ၁၅ မှ ဇူလိုင် ၁၈၊ ၂၀၂၁	၁၅၇	၃
ဇူလိုင် ၁၉ မှ ဩဂုတ် ၁၊ ၂၀၂၁	၄၆၃	၂၀
ဩဂုတ် ၂ မှ ဩဂုတ် ၁၅၊ ၂၀၂၁	၄၂၅	၂၇
ဩဂုတ် ၁၆ မှ ဩဂုတ် ၂၉၊ ၂၀၂၁	၄၉၂	၁၆
ဩဂုတ် ၃၀ မှ စက်တင်ဘာ ၁၂၊ ၂၀၂၁	၇၉၆	၂၇
စက်တင်ဘာလ ၂၃ မှ စက်တင်ဘာလ ၂၆၊ ၂၀၂၁	၇၈၀	၂၈
စက်တင်ဘာလ ၂၇ မှ အောက်တိုဘာ ၁၀၊ ၂၀၂၁	၇၇၆	၂၅
အောက်တိုဘာ ၁၁ မှ အောက်တိုဘာ ၂၄၊ ၂၀၂၁	၃၇၈	၂၃
အောက်တိုဘာ ၂၅၊ ၂၀၂၁ မှ နိုဝင်ဘာ ၇၊ ၂၀၂၁	၇၅၂	၈၂
နိုဝင်ဘာ ၈၊ ၂၀၂၁ မှ နိုဝင်ဘာ ၂၁၊ ၂၀၂၁	၃၈၆	၁၃
နိုဝင်ဘာလ ၂၂၊ ၂၀၂၁ မှ ဒီဇင်ဘာလ ၅၊ ၂၀၂၁	၁၁၈	၁၁
ဒီဇင်ဘာလ ၆၊ ၂၀၂၁ မှ ဒီဇင်ဘာလ ၁၉၊ ၂၀၂၁	၄၃	၆
ဒီဇင်ဘာလ ၂၀၊ ၂၀၂၁ မှ ဇန်နဝါရီလ ၂၊ ၂၀၂၂	၁၀	၁

ထိုးကျသည့် ကိန်းဂဏန်းသည် မှားယွင်းသော ဖော်ပြမှုသာဖြစ်ပြီး စစ်ကောင်စီ၏ ထောက်ပံ့မှုဖြင့် ဖော်ပြသော ရောဂါကိန်းဂဏန်းများသာ ဖြစ်သည်။ စစ်ကောင်စီ၏ ကြမ်းကြုတ်ခြင်းနှင့် ညံ့ဖျင်းသော ကျန်းမာရေးစနစ် စီမံခန့်ခွဲမှုများကြောင့် ကရင်နီပြည်ရှိ အရပ်သားပြည်သူများနှင့် ဖယ်ခုံမြို့နယ်အတွင်း ပြည်သူများ အပါအဝင် စစ်ဘေးရှောင် တစ်သိန်းငါးသောင်းတို့သည် စစ်ကောင်စီ၏ ဆေးရုံများသို့ သွားရောက် ကုသခြင်း မပြုလုပ် ပုံကြချေ။ ကရင်နီစစ်ဘေးရှောင်များသည် ကရင်နီကျန်းမာရေးတာဝန်ရှိသူများနှင့် CDMတွင် ပါဝင်သော ဆရာဝန်နှင့် သူနာပြုများအပေါ် ကျန်းမာရေးပြုစောင့်ရှောက်မှု ရရှိရေးအတွက် မှီခိုခဲ့ကြသော်လည်း ဆေးဝါးထောက်ပံ့မှု ပြတ်လတ်ခြင်းများ ရှိခဲ့သည်။

Contact persons:

Khu Ko Reh Tel: +666 5329 7814

Ruby Tel: +666 3184 2980

Website : www.karennicsn.org

Facebook: Karenni Csn

Email: kcsn2010@gmail.com